



ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး

ဗဟိုဌာနချုပ်

ကော်သူးလေ

www.knuhq.org

**ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား အား လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခြင်းအား
ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာချက်**

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်၊ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ သလေထိုင်ခုတ်ဖို (၁) ရက်နေ့၊ ဒူးသထူ ခရိုင်အတွင်းရှိ ယိုကလားနှင့် ထီးဖဒိုတာအကြား နှင့် မူကြော်ခရိုင် အတွင်းရှိ နိဖေါထီးကျေးရွာတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားအပြီး ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပွဲများကျင်းပရာနေရာများကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသည်။

ခေတ်သစ်မြန်မာသမိုင်းတလျှောက် အစိုးရအဆက်ဆက်၏အသိအမှတ်ပြုမှုကို ခံခဲ့ရသည့် ကရင်နှစ်သစ်ကူးပွဲတော်အား အာဏာသိမ်းစစ်အုပ်စုက လူသိရှင်ကြား ရည်ရွယ်ချက်ရှိရှိဖြင့် ဖော်ကားတိုက်ခိုက်လိုက်သည့် သမိုင်းဝင် သင်္ကေတ လက္ခဏာ တရပ်လည်း ဖြစ်ပါသည်။

ဤလုပ်ရပ်သည် အာဏာသိမ်းစစ်ခေါင်းဆောင်က ကရင်လူမျိုးများအထွတ်အမြတ်ထားရာ ကရင်နှစ်သစ်ကူးပွဲတော်အား ဂုဏ်သိက္ခာညှိုးနွမ်းစေပြီး ပွဲတော်တက်ရောက်သူများအား သွေးစွန်းညစ်ထေး၍ သေကြေပျက်စီးစေရန် ရည်ရွယ်သည့်လုပ်ရပ်အဖြစ် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးက သတ်မှတ်ပြီး ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ပါသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် ကရင်လူမျိုးများအား “ယဉ်ကျေးမှုထိန်းသိမ်းရန်တိုက်တွန်းသည်” ဟု ဟန်ပြုပြောဆိုသော်လည်း ဤတိုက်ခိုက်မှုဖြင့် ၎င်းတို့လိုလားသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေး တို့သည် စစ်ဘောင်အတွင်းက ထားရာနေ၊ စေရာသွားသော အဓိပ္ပါယ်ကို ဖော်ဆောင်ကြောင်း ပြသခြင်းလည်း ဖြစ်ပါသည်။

ယနေ့ ပြည်သူ့လူထုတရပ်လုံးကြိုတွေ့နေရသည့် ဒုက္ခဆင်းရဲခြင်းများနှင့်အတူ မြန်မာနိုင်ငံကို စနစ်တကျ ဖျက်ဆီးနေသည့် အဓိကတရားခံမှာ လက်ရှိ စစ်တပ်သာဖြစ်ပါသည်။ ကောင်းမွန်သောအနာဂတ်နှင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို လိုလားသည့် တပ်ဗိုလ်၊ တပ်မှူးများက ဦးဆောင်လျက် လက်ရှိအနေအထားမှ ဖောက်ထွက်ပြီး သမိုင်းသစ်ကိုဖန်တည်းကြရန် တာဝန်ရှိကြောင်း KNU က နားလည်ပါသည်။

အရပ်သားအစိုးရထိန်းချုပ်မှုအောက်တွင်ရှိပြီး ပြည်သူ့လူထုကို အကာအကွယ်ပေးသည့် စစ်တပ်အဖြစ် အသွင်ပြောင်းရန် လိုအပ်သည်ကို နားလည်လက်ခံလျက် အနာဂတ်တွင် နိုင်ငံရေးနှင့် ပါဝင်ပတ်သက်မှု မရှိသည့် စစ်တပ်အခန်းကဏ္ဍ၏ အသွင်းပြောင်းခြင်းကို ဆွေးနွေးညှိနှိုင်း လက်ခံရန် လိုအပ်ပါသည်။ စစ်သားများ ပီသစွာ ဖြင့် မိမိတို့အမှားကို ဝန်ခံခြင်းနှင့်အတူ တာဝန်ယူမှုတာဝန်ခံမှုရှိစေမည့် အမှန်တရားနှင့်တရားမျှတမှုစနစ်ကို အတူတကွ အကောင်အထည်ဖော်ရေးကို လက်ခံဆွေးနွေးရန် လိုအပ်ပါသည်။

စစ်အာဏာရှင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန် ကြိုးပမ်းနေကြသည့် တော်လှန်ရေးအဖွဲ့များ၏ ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးဖော်ဆောင်သည့် လုပ်ငန်းစဉ်တွင် လက်ရှိ အာဏာသိမ်း စစ်ကောင်စီ၏ စစ်တပ်အတွင်းမှ ပြည်သူ့ကိုအမှန်တကယ်ကာကွယ်လိုသူများက တော်လှန်ရေး အဖွဲ့အစည်းများ နှင့် ဆက်သွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်မှုလမ်းကြောင်းမှ တာဝန်ရှိသော စစ်တပ်ကိုထူထောင်သည့် လုပ်ငန်းစဉ်တွင် ပါဝင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

ဆိုးဝါးသော လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု (Crimes Against Humanity) ပြစ်မှုမြောက်သည့် တိုက်ခိုက်မှုမျိုးကို (၂၇၆၄) ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပသည့် အခါသမယတွင်ပြုလုပ်ခဲ့သည့် စစ်တပ် အင်စတီကျူးရှင်းက ရာဇဝတ်မှုမျိုးကျူးလွန်သည့်အဆင့်မျိုးမှစစ်တပ်နိုင်ငံရေးတွင်မပါဝင်သည့် အခင်းအကျင်း၊ စစ်တပ်သည် ပြည်သူ့ကိုပစ်မှတ်ထား တိုက်ခိုက်နေမှုများအတွက် တာဝန်ယူ၊ တာဝန်ခံသည့် အမှန်တရားနှင့် တရားမျှတမှုစနစ် ဖော်ထုတ်ခြင်းလုပ်ငန်းစဉ်များတွင် ပါဝင်ခြင်းဖြင့် သမိုင်းဆိုးကို ပြုပြင်ကြပါရန် ဖိတ်ခေါ်လျက် KNU ၏ သဘောထားကို ထုတ်ဖော်အပ်ပါသည်။

ဗဟိုအမြဲတမ်းကော်မတီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး
ဗဟိုဌာနချုပ်

ဆက်သွယ်ရန်

- စောနယ်ဒုဒါး (Signal+66 98 687 9384)
- နော်ဆိုဖီ (Signal +66 80 228 0996)

E-mail: knu.comm@protonmail.com



**Karen National Union
Supreme Headquarter
Kawthoolei
www.knuhq.com**

Statement on the Condemnation of Air Strikes against Karen New Year Celebrations

31 December 2024

On the 30th of December 2024 (the 1st day of Tha Lay, 2764 in the Karen Calendar), the SAC conducted aerial bombardments against entertainment and sports venues held between Yokla and Hte Phado Hta in Doo Tha Htu District and Noe Phaw Htee Village in Muthaw District following Karen New Year ceremonies.

It is a historic act in which the military coup-makers publicly and intentionally insulted the Karen New Year celebrations, which have been recognized by successive governments throughout modern Burma/Myanmar history.

The Karen National Union (KNU) strongly condemns this act because the military coup leaders who deliberately targeted the dignity of the Karen New Year festival, which is regarded as a sacred festival for the Karen people, and intended to cause bloodshed and death to those attending the festival.

In the military coup leader's speech, he urged the Karen people to "preserve their culture". In contrast, these attacks shows that peace, stability, and cultural preservation means "You stay where you are put and you go where you are sent" within the military rule.

The main culprit causing the suffering of all people in Burma/Myanmar today and the systematic destruction of Burma/Myanmar is the current Burma/Myanmar military. The KNU believe that it is the responsibility of the Burma/Myanmar military officers and commanders who want a better future and to reform the country, to break away and create a new history.

It is essential to discuss and accept the need for the transformation of the Burma/Myanmar military into a military that is under civilian control, protecting the people and not involved in politics. It is also vital to discuss and accept the implementation of a system of truth and justice that will hold soldiers responsible and accountable for their past actions.

In the process of bringing about durable peace by the resistance groups striving to abolish the military dictatorship and establishing a federal democratic union, those who truly want to protect the people from the current Burma/Myanmar military are invited to contact the resistance groups and participate in the process of establishing a professional military on the path of building a federal democracy union.

The KNU is calling on the Burma/Myanmar military to reform the military institution that has committed terrible crimes including attacking the Karen New Year (2764) celebrations, which is regarded as Crimes Against Humanity. We call for the military not to be involved in politics and invite them to participate in the process of establishing a truth and justice system that holds the military accountable for its targeted attacks on civilians in order to correct our horrific history.

**Central Executive Committee
Karen National Union
Supreme Headquarter**

Contacts:

- Saw Ner Dhu Da (Signal+66 98 687 9384)
- Naw Sophie (Signal +66 80 228 0996)
- E-mail: knu.comm@protonmail.com